

အမိပ္ပာယ်ဝင် ကာ <a-deit be win> 含有……意思
 အမိပ္ပာယ်သက်ရောက် ကာ <a-deit be thet yaut> 意味着……
 အဓမ္မ နဲ့ I <a'd-ma> 蛮横的习气、行为,无理的行为: ~
 ပိုက် 恶习 / ~ စနစ် 强制的办法 II ကာ <a' d-ma>
 强迫,蛮横,非法: ~ ခိုင်းသည်။ 强迫干活。/ ~ နှိပ်စက်
 သည် 蛮横地欺压。
 အဓမ္မပြု ကာ <a'd-ma' pyu> 强行
 အဓမ္မပြုကျင့် ကာ <a' d-ma' pyu' kyin> 强奸,行非礼
 အဓမ္မပူး နဲ့ <a' d-ma' hmu> 暴行
 အဓမ္မဝါဒ နဲ့ <a' d-ma' wa di> 暴徒,歹徒
 အဓမ္မသမား နဲ့ <a' d-ma' dh-ma> 蛮横者,暴徒,歹徒
 အဓမ္မသိမ်းပိုက် ကာ <a' d-ma' thein: pait> 强占,强夺
 အတွေ့ နဲ့ <a-dun> ①(时间上的)长短,期限: အထိတ်အ
 နာကတ်ပေါ်ပြု ~ သုံးပါး။ 过去、将来、现在三个时间 ②
 距离
 အတွေ့ခုံး နဲ့ <a-dun' kh-yi> (古)长途
 အဇွန်ရည် ကာ <a- dhun' shei> ①永久,悠久: တရုတ်မြန်မာ
 ချုပ်ကြည်ရေး ~ ပါ။ 中缅友谊万岁! ②旅途远: ~
 သောခရီး 遥远的旅途
 အနုတ္တမ နဲ့ <a-na' tet k-ma> = အနုတ္တမာ
 အနုပ္တ္တင် နဲ့ <a' n-pon: lein> 中性名词
 အနုမတ္တ ၉ နဲ့ <a-na' m-tet ga> 无数的,不计其数的,
 数不清的,无穷尽的 ၂ နဲ့ <a-na m-tet ga> 无数,
 不计其数: ကျော်စွဲးအလေအလွင့်တွေဟာ ~ ရှိတာပဲ။ 糟
 踏了的货物不计其数。
 အနုမတ္တသုရာ နဲ့ <a-na' m-tet ga' than th-ya> [巴]无
 休止的轮回
 အနုဝတ္တအိုင် နဲ့ <a- n- w- dat ain> = အနုဝတ္တအိုင်
 အနုပ္ပဆုံး နဲ့ <a- na' p-hsout> = အနုပ္ပဆုံး
 အနုဖက်ခွဲ့က် နဲ့ <a-na' phet khwet> = အနုဖက်ခွဲ့က်
 အနုမီး နဲ့ <a- na' mi> = အနုမီး
 အနာ နဲ့ <a- na> ①疮,疖子 ②病 ③伤,伤口,创伤,疼
 处,心病: သူ ~ တည်တည်ပေါ်ကိုတုတ်နှင့်ရှုက်ချိုက်နှင့်သူ။ 能
 够击中他的要害的人。④斑,疵,瑕: ဂီတိက ~ ပါလိုပေးး
 ကောင်းမရှား။ 这个钻石有瑕,没卖上好价钱。
 အနာကျူး ကာ <a-na ku> (病)传染
 အနာကျင်း နဲ့ <a-na gin: / a-n-gin> 疮毒: ဤအေးသည် ~
 ကိုသောင်းစေ၏။ 这药能消除痘毒。
 အနာကျင်းတော် ကာ <a- na gin: tet> = အနာကျင်းတော်
 အနာကျင်းထား ကာ <a-na gin: hta> (疮或伤口)红肿发炎
 အနာကျင်းသော ကာ <a-na gin: thei> (疮或伤口)消炎,消肿
 အနာကျေး ကာ <a- na kya> 得瘟病: ကြိုက်တိသုံးများ ~
 ၍သော်မောင်၏။ 鸡、猪、牛、羊得瘟病而死亡。
 အနာကျော် ကာ <a-na kyet> (疮、伤口)愈合: ~ ရှိလိုအပ်

သောခချိန် 伤口愈合所需时间 / ~ ဆေး 伤口愈合药
 အနာကြိုးရေပါ နဲ့ <a- na gyi: yaw: ga> 麻风病
 အနာကျွဲ့ဗျိုး ကာ <a-na kyun:/ a-na kywan> 病入膏肓: ~
 မှုလူပောက်စေးရှိပါသည်။ 病人的病已到了无法治疗的地步
 才送到医院去。
 အနာခံ ကာ <a- na khan> ①忍痛 ②放弃自己的利益,忍
 痛牺牲,舍己为人,肯吃亏: ~ မှုအသာဝံရသည်။ 吃了苦,
 才能尝到甜。
 အနာခွဲ့ထိ နဲ့ <a- na khwe: seit> 动手术
 အနာခွဲ့ဓား နဲ့ <a- na khwe: da:> 手术刀
 အနာဂတ် နဲ့ <a-na g-ta> [巴]未来,来世
 အနာဂတ်ဝင် နဲ့ <a-na g-t-win> 弥勒降生经
 အနာဂတ်သွား၏ နဲ့ <a-na g-dan tha' nyan> 预知,先知,
 先知先觉
 အနာဂါမိဖို့ နဲ့ <a- na ga mi' pho> [佛]阿那含果,不还
 果,指通过修行完全断除欲界的修惑而达到的果位,达
 到此位不再生还欲界
 အနာဂါမိမ်း နဲ့ <a-na ga mi' met> [佛]阿那含向,不还向,
 指正在最后断除欲界修惑并趋向不还果的修行者
 အနာဂတ် နဲ့ <a- na gat> ①[巴]未来,将来,前途: ~
 ကာလ 将来,未来 / ~ မျိုးဆက် 后代 / ~ ရေးမတွေ့စံစရာ
 前途不堪设想 ②过失,不是,仇恨: တယေသက်နှင့်တယေသက်
 ~ မထားပါနဲ့။ 不要互相仇恨。
 အနာဂတ်ထား ကာ <a- na gat hta> 怀恨在心: အရှုံးအိုက်
 အပေါ် ~ လိုဘယ်ဖြစ်မလဲ။ 怎么能对一个不懂事的人记仇
 呢?
 အနာဂတ်ယူ ကာ <a- na gat yu> = အနာဂတ်ထား
 အနာဂါမ် နဲ့ <a-na gan> [佛]不还向,指已趋向到达不再
 生还欲界的果位的修行者
 အနာဂုံး ကာ <a-na ngout> (病、疮、伤)潜伏
 အနာခိုး နဲ့ <a-n-zo> 胶疮
 အနာစား နဲ့ <a-n-zet> 一种类似黄水疮的皮肤病
 အနာစိုး နဲ့ <a-n-zein>: 痘子
 အနာဆီး နဲ့ <a-na zo> 恶疮,毒疮
 အနာဆိုတက် ကာ <a-na hseit tet> 毒疮发作(全身发烫乃
 至昏厥)
 အနာဆွေး နဲ့ <a-na zwei: / a-n-hswei> 久治不愈的疮
 အနာတာကျွဲ့ဗျိုး ကာ <a- na d-gyi> 痛恨地,痛心疾首
 အနာတာရာ နဲ့ <a-na d-ya> 伤,创伤: အကျိုး ~ နှင့်စားသား
 受伤的士兵 / မောင်တော်ကားမှုသာ်လို့အားလုံး ~ ဖြစ်ကုန်တယ်။
 因翻车都受伤了。
 အနာထပ်၏ နဲ့ <a-na d-bein> = အနာထပ်ဖို့၏
 အနာထပ်လို့ကား နဲ့ <a- na hta' pain di' ka> 阿那他宾低,
 阿那陀宾荼陀(相传佛陀在世时的一尊佛,原名 Suda-